



GRETCHEN WHITMER
GOVERNOR

STATE OF MICHIGAN
OFFICE OF THE GOVERNOR
LANSING

GARLIN GILCHRIST II
LT. GOVERNOR

အမိန့်ကြေညာစာ အမှတ် ၂၀၂၀-၂၄

အလုပ်လက်မဲ့ထောက်ပံ့ခြင်းနှင့် ကုန်ကျစရိတ်မျှဝေခြင်း ယာယီတိုးမြှင့်မှုများ အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၁၀ အား ပယ်ဖျက်ခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ယခင်က လူသားများတွင် မတွေ့ရသော ကိုရိုနာဗိုင်း ရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ လက်ရှိတွင် အဆိုပါ ရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ရောဂါပိုးသေစေနိုင်သောကုသမှုမျိုးမရှိပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ရောဂါရှိသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်စာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် 1963 မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊

အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ၊

1976 PA 390၊ ပြင်ဆင်ချက်အဖြစ်၊ MCL 30.401-.421 နှင့် 1945 အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ ၊ 1945 PA 302၊ ပြင်ဆင်ချက်အဖြစ်၊ MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် "ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားနှင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်စာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ" မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော "သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေကိုစွဲဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါ ပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ်ဖြေရှင်း"ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို အစိုးရထံသို့ အပ်နှင်းပါသည်။ အလားတူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် "အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း "၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။ MCL 10.31(1)။

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကို လျော့ချရန်၊ အများပြည်သူကျန်းမာရေးကို ကာကွယ်ရန်နှင့် ခုခံအားနည်း သောမီချီဂန်ဒေသခံများအတွက် လိုအပ်သောကာကွယ်မှုများကို ထောက်ပံ့ပေးရန် အလုပ်ရှင်များနှင့်အတူ အလုပ်လက်မဲ့ထောက်ပံ့ခြင်းများနှင့် ကုန်ကျစရိတ်မျှဝေခြင်းအား တိုးမြှင့်ဆောင်ရွက်ရန် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ယာယီဆိုင်းငံ့ရန် အသင့် အတင့်လိုအပ်သည်။

အမိန့်ကြော်ငြာစာ ၂၀၂၀-၁၀ သည် ယင်းကဲ့သို့ဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့သည်။ ယခုအမိန့်ကြော်ငြာစာသည် အဆိုပါဆောင်ရွက်မှုကို ပြန်လည်အတည်ပြုပြီး အလုပ်ရှင်များနှင့်အတူ အလုပ်လက်မဲ့ထောက်ပံ့ခြင်းများနှင့် ကုန်ကျစရိတ်မျှဝေခြင်းအား တိုးမြှင့်ဆောင်ရွက်မှုကို ရှင်းလင်းသိရှိစေ၍ အားဖြည့်ဆောင်ရွက်ပေးသည်။ အဆိုပါအမိန့်စာအရ အမိန့်ကြေညာစာ အမှတ် ၂၀၂၀-၁၀ ကို ပယ်ဖျက်လိုက်သည်။

GEORGE W. ROMNEY BUILDING • 111 SOUTH CAPITOL AVENUE • LANSING, MICHIGAN 48909
www.michigan.gov
PRINTED IN-HOUSE

၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံနှင့် မီချီဂန်ဥပဒေအရ ကျွန်ုပ်မှ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည် -

၁။ (“အလုပ်ခန့်အပ်မှုလုံခြုံရေးဥပဒေ”) ပြင်ဆင်ထားသော မီချီဂန်အလုပ်ခန့်အပ်မှုလုံခြုံရေးဥပဒေ 1936 (Ex Sess) PA 1၊ MCL 421.29(1)(a) ၏ အပိုဒ် 29 ၏ အပိုဒ်ခွဲ (1)၏ အပိုဒ်ခွဲငယ် (a) နှင့်အညီ ကို အောက်ပါအတိုင်း ယာယီရပ်ဆိုင်းလိုက်သည်-

(က) ကိုယ်ခံအားမကောင်းခြင်း၊ COVID-19 ရောဂါလက္ခဏာများပြခြင်း၊ COVID-19 ရောဂါ အတည်ပြုတွေ့ရှိသူ တစ်ဦးနှင့် လွန်ခဲ့သော ၁၄ ရက်က အထိအတွေ့ရှိဖူးခြင်း၊ COVID-19 ရောဂါအတည်ပြုတွေ့ရှိသူတစ်ဦး အတွက် စောင့်ရှောက်ပေးရန် လိုအပ်ခြင်း သို့မဟုတ် မိသားစုစောင့်ရှောက်မှုတာဝန်ကြောင့် COVID-19 မှ ဖြစ်ပေါ်လာသောအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရာတွင် အစိုးရညွှန်ကြားချက်အတိုင်း ကိုယ်တိုင်သီးခြားနေထိုင်ခြင်း သို့မဟုတ် သီးသန့်စောင့်ကြည့်နေထိုင်ခြင်းကြောင့် အလုပ်ထွက်ရပါက ဆေးကုသမှုဆိုင်ရာ အကြောင်းအရာများအတွက် သဘောဆန္ဒအလျောက်မဟုတ်ဘဲ အလုပ်ထွက်ရမည့်သူတစ်ဦးချင်းစီကို ထည့်သွင်းစဉ်းစားပေးရမည်။

(ခ) ကိုယ်ခံအားမကောင်းခြင်း၊ COVID-19 ရောဂါလက္ခဏာများပြခြင်း၊ COVID-19 ရောဂါအတည်ပြုတွေ့ရှိသူ တစ်ဦးနှင့် လွန်ခဲ့သော ၁၄ ရက်က အထိအတွေ့ရှိဖူးခြင်း၊ COVID-19 ရောဂါအတည်ပြုတွေ့ရှိသူတစ်ဦး အတွက် စောင့်ရှောက်ပေးရန် လိုအပ်ခြင်း သို့မဟုတ် မိသားစုစောင့်ရှောက်မှုတာဝန်ကြောင့် COVID-19 မှ ဖြစ်ပေါ်လာသောအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရာတွင် အစိုးရညွှန်ကြားချက်အတိုင်း ကိုယ်တိုင်သီးခြားနေထိုင်ခြင်း သို့မဟုတ် သီးသန့်စောင့်ကြည့်နေထိုင်ခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ပါက ထိုသူတစ်ဦးချင်းစီကို အလုပ်လက်မဲ့ဟု သတ်မှတ်နိုင်သည်။

၂။ အလုပ်ခန့်အပ်မှုလုံခြုံရေးဥပဒေ၏ MCL 421.48(3) ၏ အပိုဒ် 48၊ အပိုဒ်ခွဲ (3) အရ တင်းကြပ်ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းလိုက်သည်။ ကျန်းမာရေးခွင့် သို့မဟုတ် နှစ်နာမဲ့ခံစားခွင့်များရရှိထားပြီးသူမဟုတ်သည့် ကိုယ်ခံအား မကောင်းခြင်း၊ COVID-19 ရောဂါလက္ခဏာများပြခြင်း၊ COVID-19 ရောဂါအတည်ပြု တွေ့ရှိသူ တစ်ဦးနှင့် လွန်ခဲ့ သော ၁၄ ရက်က အထိအတွေ့ရှိဖူးခြင်း၊ COVID-19 ရောဂါအတည်ပြုတွေ့ရှိသူတစ်ဦး အတွက် စောင့်ရှောက်ပေး ရန် လိုအပ်ခြင်း သို့မဟုတ် မိသားစုစောင့်ရှောက်မှုတာဝန်ကြောင့် COVID-19 မှ ဖြစ်ပေါ်လာသောအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရာတွင် အစိုးရညွှန်ကြားချက်အတိုင်း ကိုယ်တိုင်သီးခြားနေထိုင် ခြင်း သို့မဟုတ် သီးသန့်စောင့်ကြည့်နေထိုင်ခြင်းတို့ဖြင့် ခွင့်မဲ့ပျက်ကွက်သူတစ်ဦးချင်းစီကို အလုပ်လက်မဲ့အဖြစ် ထည့်သွင်းစဉ်းစားရမည်။

၃။ မီချီဂန်အုပ်ချုပ်ရေးစည်းမျဉ်းအမှတ် 421.210 ၏ အပိုဒ်ခွဲ (4) မှ (7) အထိ တင်းကြပ်ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်း လိုက်သည်။ အလုပ်လက်မဲ့ဖြစ်သွားပြီး အလုပ်လုပ်ခဲ့သည့်လွန်ခဲ့သော ၂၈ ရက်အတွင်း အလုပ်လက်မဲ့အကျိုးခံစား ခွင့်များအတွက် နှစ်နာကြေးတောင်းဆိုမှုလျှောက်ထားသူတစ်ဦးချင်းစီကို အချိန်မီလျှောက်ထားရန် ထည့်သွင်းစဉ်းစားရမည်။

၄။ အလုပ်ခန့်အပ်မှုလုံခြုံရေးဥပဒေ၏ MCL 421.27(d)၏ အပိုဒ် 27၊ အပိုဒ်ခွဲ (d)၊ အရ တင်းကြပ်ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းလိုက်သည်။ အဆိုပါအမိန့်အကျိုးဝင်သည့်ရက်စွဲအဖြစ် နှစ်နာကြေးတောင်းဆိုမှုကို လျှောက်ထား သော သို့မဟုတ် နှစ်နာကြေးရရှိသော သက်ဆိုင်သူတစ်ဦးချင်းစီသည် အကျိုးခံစားခွင့်ရသည့်နှစ်တွင် ၂၆ ပါတီထက် မပိုသော အကျိုးခံစားခွင့်ကာလကို ရရှိမည်ဖြစ်သည်။

၅။ အလုပ်ခန့်အပ်မှုလုံခြုံရေးဥပဒေ၏ MCL 421.28c(1) ၏ အပိုဒ် 28c၊ အပိုဒ်ခွဲ (၁) အရ တင်းကြပ်ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းလိုက်သည်။ အလုပ်ရှင်မှ MCL 421.28c(1) ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းရှိ၊ မရှိကို ပမာနမထားဘဲ အလုပ်လက်မဲ့အာမခံအေဂျင်စီသည် အလုပ်ရှင်မှ လျှောက်ထားမှုအပေါ် မျှဝေဆောင်ရွက်ခြင်း အစီအစဉ်တွင် အလုပ်ရှင်ပါဝင်ဆောင်ရွက်မှုကို အတည်ပြုနိုင်သည်။

- ၆။ အလုပ်ပြုတ်သွားသော သို့မဟုတ် ခွင့်မဲ့ထားသော တောင်းဆိုသူအား ပေးသော မည်သည့်အကျိုးခံစားခွင့်ကိုမဆို ပေးဆောင်ရမည့်အလုပ်ရှင်များ၏ အကောင်အထည်ဖော်ရေးအစီအစဉ်များသည် ယင်းအစား အလုပ်လက်မဲ့အာမခံ အေဂျင်စီ၏ မပေးဆောင်ရသောအကောင်အထည်ဖော်ရေးပေးဆောင်ရမည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့၊ ည ၁၁:၅၉ နာရီတွင် အကျိုးဝင်သက်ရောက်ပြီး ဤအပိုဒ်အရ အလုပ်ရှင်များသို့ ပေးအပ်သောအကျိုးခံစားခွင့်များသည် ခွဲခြားသတ်မှတ်မထားသောအလုပ်သမားများထားရှိရန် ဆုံးဖြတ်သတ်မှတ်သည့် အလုပ်ရှင်များမှ မရရှိနိုင်ပါ။
- ၇။ အလုပ်ခန့်အပ်မှုလုံခြုံရေးဥပဒေ၏ MCL 421.28(1)(a)၊ အပိုဒ် 28၊ အပိုဒ်ခွဲ (1)၊ အပိုဒ်ခွဲငယ် (a) အရ တင်းကြပ်ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းလိုက်ပါသည်။ MCL 421.28၊ အပိုဒ် 28 ရှိ အလုပ်အကိုင်လိုအပ်ချက်များကို ဆောင်ရွက်နိုင်ခြင်း၊ ရရှိနိုင်ခြင်းနှင့် ရှာဖွေနိုင်ခြင်းရည်ရွယ်ချက်များအရ တောင်းဆိုသူအားလုံးအတွက် အပိုဒ် 28 ၏ လိုအပ်ချက်များကို ဖြစ်စေနိုင်သော COVID-19 ရောဂါကြောင့် သင့်တော်သောအလုပ်ကို မရရှိနိုင်ပါ။
- ၈။ အဆိုပါအမိန့်စာတွင် သတ်မှတ်ပြဌာန်းထားခြင်းမရှိပါက အဆိုပါအမိန့်စာသည် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ ပြန်လည်အကျိုးဝင်သက်ရောက်သည်။ အဆိုပါအမိန့်စာသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ ည ၁၁:၅၉ နာရီတွင် သက်တမ်းကုန်ဆုံးသည်။
- ၉။ စီမံဆောင်ရွက်ရေးအမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၁၀ ကို ပယ်ဖျက်ပါသည်။
- ၁၀။ MCL 10.33 နှင့် MCL 30.405(3) အရ ဤအမိန့်စာအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

ကျွန်ုပ်ကိုယ်တိုင် မိချီဂန်ပြည်နယ်၏ တံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

GRETCHEN WHITMER
GOVERNOR

ရက်စွဲ - ၂၀၂၀ ခုနှစ်၊ မတ်လ ၂၅

အချိန် - ည ၇:၃၆ နာရီ

မြို့တော်ဝန်၏ ညွှန်ကြားချက်အရ-

ပြည်နယ်အတွင်းရေးမှူး